

အစားအစာမှတစ်ဆင့် ကူးစက်သော ရောဂါများကို ကာကွယ်ပါ

အစားအစာကိုင်တွယ်သည့် နေရာများအတွက်

အစားအစာမှတစ်ဆင့် ကူးစက်သော ရောဂါများစုကို သတင်းပို့ခြင်းမခံရပါ။

အစားအစာမှတစ်ဆင့် ကူးစက်သော ရောဂါများသည် အဖြစ်များပြီး အစားအစာ၊ မျက်နှာပြင်များ၊ ပန်းကန်ခွက်ယောက်များနှင့် အခြားလူများမှတစ်ဆင့် ပျံ့နှံ့လွယ်ပါသည်။



နှစ်စဉ် လူ 6 ဦးတွင် 1 ဦး သည် အစားအစာမှ တစ်ဆင့် ကူးစက်သော ရောဂါများ ခံစားရသည်။

နှစ်စဉ် ခန့်မှန်းခြေအားဖြင့်-



အစားအစာမှတစ်ဆင့် ကူးစက်သော ရောဂါဖြစ်ပွားမှု

48 သန်း
ရှိသည်။



အစားအစာမှတစ်ဆင့် ကူးစက်သော ရောဂါများကြောင့်

128,000 ဦး
ဆေးရုံတင်ရသည်။



အစားအစာမှတစ်ဆင့် ကူးစက်သော ရောဂါများကြောင့်

3,000
ဦး အသက်ဆုံးရှုံးသည်။



နှစ်စဉ် အစားအစာမှတစ်ဆင့် ကူးစက်သော ရောဂါများနှင့်ပတ်သက်သော ကျန်းမာရေး ကုန်ကျစရိတ် **\$77.7 ဘီလီယံ ရှိသည်။**

ပိုးမွှားများ ပျံ့နှံ့ခြင်းကို ကာကွယ်ပါ။



စားရန်အဆင်သင့် အစားအစာများကို လက်ဗလာဖြင့် ကိုင်တွယ်ခြင်းမပြုဘဲ ရှောင်ကြဉ်ပါ။ အစားအစာကို လက်ဗလာဖြင့် မကိုင်တွယ်ဘဲ လက်အိတ်များ၊ ညှပ်များ သို့မဟုတ် အခြား မီးဖိုချောင်သုံးကိရိယာများဖြင့် ကိုင်တွယ်ပါ။



သင်နေထိုင်မကောင်းပါက အစားအစာ မကိုင်တွယ်ပါနှင့်။ သင်ဖျားနာနေပါက အိမ်မှာနေပါ။ များသောအားဖြင့် သင်ရောဂါလက္ခဏာများ မရှိတော့ပါက အလုပ်ကို 24 နာရီအတွင်း ပြန်သွားနိုင်မည်ဖြစ်သည်။ သင်၏ မန်နေဂျာနှင့် စကားပြောပါ။



ဈေးဝယ်သူ သို့မဟုတ် အစားအစာလုပ်သားတစ်ဦးဦးက နေထိုင်မကောင်းသည်ဟု သတင်းပို့သလား။ နာမကျန်းဖြစ်မှုများကို ဒေသန္တရကျန်းမာရေးဌာနထံ ချက်ခြင်းအကြောင်းကြားရပါမည်။ အခြားလူများ နာမကျန်းမဖြစ်အောင် သူတို့က လုပ်ဆောင်ပေးလိမ့်မည်။



**Do it Right!
Serve it Safe!**